



ထိုအမျိုးသမီး သစ္စာတရားစကားကို ပြောတတ်၏ သူ၏နှုတ်၍ လူတို့သည် စာရေးတော်ကို ချစ်ကြပါစေ။
မာယာ ၂:၆-၇

မင်းအောင်သက်လွင်စီမံဦးစီးဦးစေသည့် ဝိညာဉ်ရေးရာ စာစောင်

မျှော်လင့်သောဖခင်များနေ့ ဖြစ်ပါစေ

အမှတ်စဉ် (၁၅၄) ဇွန်လ ၂၀၁၄ ခုနှစ် စုစုပေါင်း (လစဉ် ပထမ တစ်ပတ်နေ့စဉ်အား အခမဲ့ ပြန်ချိန်သည်) ၂၀၁၁ ခုနှစ်တွင် တည်ထောင်သည်။ Est; September 2001

သံတော်နဲ့ နောင်တ Jon Joy (Thomson)

ပေးပေး


သိပ်သိပ်လွမ်းတယ်ဖေဖေရယ် (သံယောဇဉ် နော် - ပုသိမ်)

ပါးပါး

သူ့အသားကို ကျွေး၊ သူ့အသွေးကို သောက်စေပြီး၊ ငါ့ကို ပြုစုပေးတဲ့ အဖေ။
ငါခဲရဲ့ အပြစ်ကြောင့် သူ့ဆပ်ပေးပြီး ငါ့ကို ကရုဏာတို့တဲ့ အဖေ။
ငါပြောသမျှ ယုံ၊ မျက်ရည်ခံ ထိုးပြီး - နှလုံးသား မပါ။
ပါးစပ်ဖျားနဲ့ ပြောတာကို မျက်စိ မမှန်တဲ့ ငါ့အဖေ ယုံ။
သူ့အရိပ်အောက်က ခန ခွာ၊ လောကရဲ့ အလှမှာ အချိန်တွေကြာ - စေခဲလည်း -
ငါ့အဖေရဲ့ မျက်စိအောက်က တစ်ကမ္ဘာနဲ့ လောကီမှ မပျော်ပါ။
အကောင်းဆုံးကိုဘဲ ပေးတဲ့ ငါ့အဖေ၊ လိုချင်လွန်းလို့ ငိုနေတဲ့ ငါ ငဖေ။
အဆိုးတွေလို့ ထပ်ပြီး မဆိုချင်တာကို ငါ့အဖေ သိတယ်။
--- ဒါပေမဲ့ --- ငါက မသိ ထပ်ထပ်၍ ဆိုနေမိ။
(ကောင်းမှန်းသိလျက်နဲ့ မလုပ်၊ မကောင်းမှန်းသိလျက်နဲ့ ဆက်လုပ်၊
ငါ တစ်ယောက်တော့ တော်တော် အလုပ် မရှုပ်တဲ့ အရှုပ်တွေ လုပ်)
ငါ့အတွက်နဲ့ ငါ့အဖေ ဒီတစ်ခါ ---- ။ ။ သူတို့ ၂၃:၂၆(ခ) Lord I give you my heart.




အခုလို ဖခင်များနေ့ ရောက်တိုင်း သမီးလေး မျက်ရည်ပိုင်း။
လောကရှိ လူအများ "ဖေဖေ" လို့ ခေါ်နေကြသော်ငြား၊
သမီးကတော့ ဖေဖေ လို့ မခေါ်ရ နှစ်ပေါင်း နှစ်ဆယ်ကျော်တောင် မက။
မိသားစုတွေကို သူထားခဲ့ ကိုယ်တော်ရဲ့ ရင်ခွင်ထဲ ခိုနားသွားလေရဲ့။
၃၃ နှစ်ထိတိုင်အောင် ကိုယ်တော့အမှုကို သူထမ်းဆောင်၊
ကိုယ်တော်ရင်ရဲ့ အမှုတော်မြတ်မှာ သူရဲ့ အသက်ကို စတေးကာ၊
ဒုက္ခမျိုးစုံ သူကျော်လွှားခဲ့ အရမ်းချီးကျူးတယ် ဖေဖေရဲ့။
ခေါ်တော်မူခြင်း ခံရခါနီးလို့ သားသမီးတွေကို အမွေ ပေးသွားပါတယ် ဆို၊
ဘာအမွေလဲ သိချင်သလား ဗျာဒိတ် ၂:၁၀ ပါတကား။
ဖေဖေ ဘာကို ဆိုလိုသလဲ သမီးရင်မှာ မှတ်မိမိ။
" သေသည့်တိုင်အောင် သစ္စာ စောင့်လော့ "



ခြားနားချက် သိုးသူငယ် (ဒါးက)


လူသားတွေရဲ့ အပြစ်အတွက် ဘုရားရှင်က အသက်စွန့်ခဲ့တယ်။
စာတန် ကြီးစိုးနေတဲ့ လောကမှာ သင့်အတွက် ဘယ်သူ အသက်စွန့်ဖူးလဲ။
ဝန်လေးပြီး ပင်ပန်းသောသူအပေါင်းတို့ ---
ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမယ်တဲ့။
ဘုရားရှင်က ဘဝရဲ့ ပင်ပန်းမှုတွေအတွက် တာဝန်ယူထားတယ်။
လောကမှာ သင့်ရဲ့ ပင်ပန်းဆင်းရဲမှုအတွက် ဘယ်သူ တာဝန်ယူပေးလဲ။
ဘုရားရှင်က သင့်အတွက် ကတိတွေ များစွာပေးခဲ့တယ်။
လောကမှာ ရှိတဲ့လူတွေ သင့်အပေါ်ကတိ တစ်ခုတောင် တည်ကြရဲ့လား။
ဒီခြားနားချက် နှစ်ခုကို ယှဉ်ကြည့်တဲ့အခါလောကီနဲ့
ဘုရားရှင်ရဲ့ နိုင်ငံတော် ဘယ်အရာက ပြီးချမ်းလဲ။
သင်စဉ်းစားမိမှာပါ။ သင်လည်း ဘုရားသားသမီးပဲ။



သားသမီးတွေကို သူ့လိုဘဲ အမှုတော်ကို ထမ်းရွက်စေချင်လို့ပေါ့။
ဖေဖေ ခြေရာ နင်းနိုင်စေရန် သမီးကြီးစားပွဲမယ်ဟဲ့ ကောက်အမှန်၊
ကိုယ်တော်၏ရင်ခွင်မှာ ဖေဖေပျော်နေတာ သမီး သိပါတယ် ဖေဖေရဲ့။
လူသားတစ်ယောက် အနေနဲ့ တော့ ဖေဖေကို အချိန်တိုင်း လွမ်းတာပေါ့။
ဖေဖေ မရှိတော့ လူဘုံအလယ် သမီး အရမ်း မျက်နှာငယ်၊
ကိစ္စ မရှိပါ ဖေဖေရာ လူသားတွေဘဲ မို့လို့ပါ။
နောက်ဆုံး သမီး ရေးချင်တဲ့အရာ " သိပ်သိပ်လွမ်းတယ် ဖေဖေရယ် " ။
(မှတ်ချက်။ ကဗျာကဲ့သို့ သီကုံးရေးထားသော်ငြားလဲ စာရေးသူ၏ တကယ့် ဖြစ်ရပ်မှန်
ရင်တွင်း ခံစားချက်ဖြစ်ပါသည်။ အခုလို ဖခင်များနေ့ ရောက်တိုင်း ကျမ ကဲ့သို့ အဖေ မရှိ
တော့သော သူများ အရမ်းကြေကွဲနေကြမှာဖြစ်သလို အဖေ ရှိသေးသောသူများလဲ မိမိတို့
အဖေကို အစွမ်းကုန် ပြုစုစောင့်ရှောက်ကြပါလို့ နှိုးဆော်ပါရစေ။ ဒုက္ခ အခက်အခဲ အမျိုးမျိုး
ကြားထဲက မညည်းမညူဘဲ နောက်ဆုံးထွက်သက်အထိ ကိုယ်တော်ရင်ရဲ့ အမှုတော်
မြတ်မှာ ၃၃ နှစ်တိုင်တိုင် ပေးဆပ် ဆက်ကပ်သွားတဲ့ ကျမ ရဲ့ ချစ်ဖခင် Pastor Saw Eh
ခေါ် တော်မူခြင်းခံသွားရပြီဖြစ်ပေမဲ့ ကျန်ရှိနေသေးတဲ့ တစ်ကမ္ဘာလုံးမှ ဖခင်များ အားလုံးကို
ဘုရား သခင်ကောင်းကြီးပေးပါစေလို့ ယေရှု နာမည် ဆုတောင်း ပေးလိုက် ပါတယ်။ အာမင်။
။ သံယောဇဉ် နော် (ပုသိမ်)

ဝန်ခံတယ် (ချီးမွမ်းခြင်း) သဲမြတ်မွန်

အပြစ်များနဲ့ ထွေးပိုက်ကာ လောက၌ မွေးလာခဲ့တယ်။ လူ့ဘဝ အသက်တာပါ။
ရုန်းထွက်မရ ပိုနစ်ကာ လောကရဲ့ ဒုစရိုက် အပြစ်နွဲ့ထဲမှ ကယ်တင်နိုင်တဲ့ နာမတော်။
ယေရှုခရစ် ကြီးမြတ်မေတ္တာ ယေရှုအသွေးတော် တန်ခိုးနှင့် ပြည့်စုံတယ်။
ကျွန်မ ဘဝ အသက်တာ ပြောင်းလဲ စေခဲ့တယ်။
ယေရှုရဲ့ အသွေးတော်။ ယုံကြည်တယ် ယေရှုရဲ့ အသွေးတော် ။
ဝန်ခံတယ် ယေရှုရဲ့ အသွေးတော်။ ကျွန်မ အတွက် အပြစ် ဖြေလွတ်ရာ။
ကျွန်မ မကောင်းမှန်းသိတယ်။ ယုံကြည်တယ် ယေရှုအသွေးတော်ကို။
ကျွန်မ မကောင်းမှန်း သိတယ်။
ဝန်ခံတယ် ခရစ်တော် အသက်ရှင်ပေးနေခြင်းကို။
ရန်သူက ကျွန်မကို ဘယ်လို ထောင်ချောက် ဆင်လဲ ကျွန်မ မသိပါ။
သို့သော် ကြောက်ရွံ့ခြင်း မရှိပါ။
ကျွန်မကို ချစ်တဲ့ အဖေက ပြောတယ် ထာဝရ * သင့်ကို မစွန့် * ။
(ဖတ်သောသူ မောင်နှမများအား ဘုရားသခင် ဖွင့်ပြပါစေ)



ချစ်တဲ့ ဖခင်များနေ့ အမှတ်တရ အထွေး (တောင်ကြီး)

ကျေးဇူးရှင်ဖခင်များနေ့မှာ သမီးချစ်တဲ့ဖေဖေကို ဒီစာလေးနဲ့ ဂုဏ်ပြုပါရစေ။
တရားဟောဆရာ မဟုတ်ပေမဲ့ တရားဟောတတ်တဲ့ ချစ်ဖေဖေ။ သီချင်းဆိုပြီး ဘုရား
ကျောင်းမှာ ဂီတတီးတဲ့ ချစ်ဖေဖေ။ မေမေ့အပေါ် သစ္စာရှိတဲ့ ချစ်ဖေဖေ။
ထောင်ထောင် မောင်းမောင်း ၀၀ ချောပြီး ခန့်တဲ့ ချစ်ဖေဖေ။ သမီးလေးကို အမြဲတမ်း
သွန်သင်ခဲ့တဲ့ ချစ်ဖေဖေ။ သမီး (၅)တန်း စာမေးပွဲကျလို့ ကျောင်းမထွက်ပါနဲ့လို့
အဖေရဲ့ belt နဲ့ မိတ်ဆက် ခဲ့တဲ့ အဖေရဲ့ ဂုဏ်ကဒေသ၊ ကျောင်း မနေချင်လို့
ရှေ့ရေး အတွက် ပညာတစ်ခုခု သင်ထားပါလို့ပြောတဲ့ ချစ်ဖေဖေ။ မယုံကြည်သူနှင့်
မချစ် မကြိုက် မယူရဘူးလို့ ဆုံးမခဲ့တဲ့ ချစ်ဖေဖေ။ အဖေစကား နားမထောင်ဘဲ သမီး
အိမ်ထောင်ရေး အဆင်မပြေတဲ့ အချိန် မအားငယ်ပါနဲ့ လို့ထပ်ပြီး အားပေးရာတဲ့
ချစ်ဖေဖေ။ ငယ်ငယ်က ခြေထောက် ကြွက်တက်တိုင်း ဝေဒနာ သက်သာအောင် ပြုစု
ခဲ့တဲ့ ချစ်ဖေဖေ။ သမီး နေမကောင်းတဲ့အချိန် ဆေးမှန်မှန်သောက်ရဲ့လားဆိုပြီး
Checking လုပ်တဲ့ ဖေဖေ။ ခြင်ထောင်တစ်လုံးထဲ မောင်နှမတွေ စုပုံအိပ်တော့
တစ်ခါခါ ခြင်ကိုက်နေလို့ ညသန်းခေါင် ခြင်တဖျန်းဖျန်း ရိုက်ပြီး Protect လုပ်ပေးရာတဲ့
ချစ်ဖေဖေ။ အမေ လမ်းမလျှောက်နိုင် လေဖြတ်ပြီး နှစ်နဲ့ချီ အိပ်ယာထဲ လဲနေချိန်မှာ
ဝမ်းစာတစ်ဘက် မယားအတွက် တစ်ဘက် ကလေးတွေအတွက် တစ်ဘက် ပင်ပန်း
ခဲ့တဲ့ လူတော် ချစ်ဖေဖေ။ ခရစ်စမတ်ရောက်တိုင်း အင်္ကျီလှလှလေးတွေ ဝယ်ပေးတဲ့
ချစ်ဖေဖေ။ ဟင်းချက်တော်တဲ့ ချစ်ဖေဖေ။ ထမင်းစားတိုင်း အရိုး မနင်အောင်



အဖေ ဆိုတာ - ငိုကြွေး နေသူတွေအတွက် တေးသွား တစ်ကွက်၊
အဖေ ဆိုတာ - နာကျင် နေသူတွေအတွက် ဆေးခါး တစ်ခွက်၊
အဖေ ဆိုတာ - အကာအကွယ် လိုသူတွေအတွက် ဒိုင်းလွှားတစ်လက်၊
အဖေ ဆိုတာ - ရင်ဆိုင် လိုသူတွေအတွက် ခါးသွားတစ်လက်၊
အဖေ ဆိုတာ - မလိမ္မာသူတွေအတွက် ကျမ်းကောင်းတစ်ရွက် ဖြစ်တယ်။ (မင်းအောင်သက်လွင်)



သတိထား ဂရုစိုက်ပါဆိုတဲ့ ချစ်ဖေဖေ။ မှတ်မှတ်ရရ အဖေ ငါးဟင်းချက်တဲ့ မနက် သမီး အပျိုအရွယ်မို့လို့ weight လျော့ပြီး ထမင်းမစားတော့ စိတ်တိုပြီး ဟင်းတွေ အဖေသွန်ပစ်ခဲ့တယ်။ အခု ချစ်ဖေဖေရဲ့လက်ရာ ငါးဆီပြန်ဟင်း စားချင်နေပါတယ်။ ကျောက်သံပတ္တမြားကို အကွက်လှလှလေးတွေ ပုံဖော်ပြီး မိသားစုဝမ်းစာအတွက် ကြိုးစားခဲ့တဲ့ ချစ်ဖေဖေ။ ဘုရားသခင် ကောင်းကြီးပေးလို့ရယ်၊ ဖေဖေ တော်လို့ရယ် ကောင်းမွန်စွာ စားနိုင်ခဲ့တယ်။ နှစ်ပေါင်း အများကြီးပါလို့ အဖေများနေမှာ အဖေ ပြောဖူးတဲ့ သွန်သင် အားပေးတဲ့ အလိမ္မာ အကြောင်းတွေ သမီး ရှေ့လျှောက် အမြဲ တမ်း နားထောင်ပါတော့မယ်လို့ အဖေများနေမှာ ဂုဏ်ပြုပြီး ဆုတောင်းခဲ့ပါတယ်။ အဖေနဲ့ အတူရှိစဉ်က သမီးအပေါ်ထားတဲ့ မေတ္တာတွေ အရမ်း အောက်မေ့ရင်းနဲ့ ဆုမွန် ကောင်း တောင်းပေးလိုက်ပါတယ်။ ဖေဖေ နေကောင်းကျန်းမာ ပျော်ရွှင် နိုင်ပါစေ။



မိဘကိုရှိသောပြုလော့ (ဆရာမ - အင်းစိန်)



မိခင်၊ ဖခင်များနေ့ လ ရက်မြတ်မှာ သက်သေခံခွင့်ရလို့ ရှေးဦးစွာ ဘုရား သခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မဟာ မောင်နှမ (၅) ယောက်ထဲမှာ အကြီးဆုံး ဖြစ်ပါတယ်။ ကျွန်မရဲ့ ဖခင်ဟာ ၁၉၈၁ ခုနှစ် မှာ ခေါ်တော်မူခြင်းခံရတဲ့အတွက် မိခင်ကြီးနဲ့ မောင်နှမတွေကို လုပ်ကျွေးဘို့ (အစ်မကြီး အမိအရာ) ကျွန်မမှာ တာဝန် ရှိပါတယ်။ ဗိုလ်ကြီးအဆင့်ရှိတဲ့ ဖခင်က ဆေးပင်စင်နဲ့ တစ်က ထွက်လိုက်တဲ့ အတွက် သူ ဆုံးပြီးတဲ့နောက်ပိုင်း ကျွန်မတို့ ပင်စင် လစာ မရတော့ပါဘူး။ အငယ်ဆုံး ညီမလေးက အဲဒီအချိန်မှာ လေးတန်းဘဲ ရှိပါ သေးတယ်။ ကျေးဇူးတော်ကြောင့် ဖခင် မဆုံးခင်မှာ ကျွန်မ အလုပ်တစ်ခုရှိတဲ့အတွက် စိုးရိမ်စရာ မရှိခဲ့ပါဘူး။ ၁၉၈၁ မှ ၂၀၁၄ အထိ မိခင်ကြီးကို ပြုစုခဲ့ရာ နှစ်ပေါင်း ၃၃နှစ် ရှိခဲ့ပါပြီ။ ကျွန်မ ကလည်း ဘုရားရှင်ကို မိခင် မသေမီ ကျွန်မကို မခေါ်ဘို့ (ကျွန်မ မသေဖို့) မိခင်ကြီးကို လုပ်ကျွေး ရမှာ ဖြစ်လို့ ကျွန်မကို ကျန်းမာခြင်းပေးဘို့ ဆုတောင်း ခဲ့ပါတယ်။ ၁၇-၃-၂၀၁၄ ဆယ်တန်း စာမေးပွဲ စောင့်တဲ့ လေးရက် မြောက်နေ့ တနင်္လာနေ့မှာ ကျောင်းကို အသွား ကျွန်မ စီးလာတဲ့ မောင်လေးရဲ့ ဂျစ်ကား မှောက်သွားခဲ့ပါတယ်။ ရှေ့ခန်းမှာ ကျွန်မနဲ့ အတူတူထိုင်ပြီး တားမောင်းတဲ့ ကျွန်မ မောင်လေးကတော့ လက်မောင်းရင်းက ကျိုးပြီး၊ လက်မနဲ့ လက်ညှိုးကြား စုတ်ပြတ် သွားပါတယ်။ ဒါကြောင့် ဆေးရုံမှာ ခွဲစိတ် ကုသမှု၊ ခံယူခဲ့ရပါတယ်။ လက်မောင်းမှာ စတီးချောင်း ထည့်ပြီး၊ လက်မနဲ့ လက်ညှိုး ကြားမှာ ငါးချက် ချုပ်ခဲ့ ရပါတယ်။ ကျွန်မ ကတော့ ဘာမှ မဖြစ်ခဲ့ပါဘူး။ ဘုရားသခင်ရဲ့ ကျေးဇူးတော်က အလွန်ကြီး ပါတယ်။ ကျောင်းကိုသွားပြီး စာမေးပွဲအခန်း စောင့်တဲ့ အလုပ်ကို ပြီး အောင် လုပ်နိုင်ခဲ့ပါတယ်။ ခွင့်ယူဖို့လည်းမလွယ်ကူပါဘူး။ ဒါဟာ ဘုရားရဲ့ ကျေးဇူး ကြောင့်ပါ။ မှတ်ဆိုးမ မိခင်အိုကြီးကို လုပ်ကျွေးခဲ့လို့ လိုထင်ပါတယ်။ ဒါကြောင့် မိဘကို မလုပ်ကျွေးနိုင်ရင်တောင် မိဘကို စိတ်ဆင်းရဲအောင်တော့မလုပ်ကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။ အခုလို အပြည်ပြည်ဆိုင်ရာ အမေများနေ့နဲ့ အဖေများနေ့တို့ ကျင်းပရာ မေလနဲ့ ဂျူလိုင်လမှာ မိဘသေမှ မသိဘဲ မသေခင်ကောင်းမွန်စွာ ကျွေးမွေး ပြုစုကြပါလို့ မေတ္တာနဲ့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ဖတ်ရှုသူ အားလုံးအပေါ် ဘုရား သခင်ရဲ့ ကောင်းကြီး မင်္ဂလာ ခံစားရဘို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

မေမေ့ရင်တွင်းစကား(၂) လမင်းနဲ့ ကြယ်လေးရဲ့ မေမေ

မေမေ့ချစ်တဲ့ လမင်းနဲ့ ကြယ်လေး။ ရက်တော်တော်များများ ဘုရားသခင်ရဲ့ လှပတဲ့ ဖန်ဆင်းခြင်း အလှတရား၊ ခိုင်မြဲတဲ့ ဘုရားဂတိတော်ကို သတိ မထားမိလောက်အောင် စိတ်ဓါတ်ကျမှုက မေမေ့ စိတ်ထဲဖုံးလွှမ်းခဲ့တယ်။ ဘုရားသခင်၏ နှုတ်ထွက် ဂတိတော် က မေမေ့ အတွက် အခက်အခဲကြားမှပင် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် မေမေ့နဲ့ အတူ လျှောက်လှမ်းပေးတယ်။ ချစ်ရတဲ့ လမင်းနဲ့ ကြယ်လေး ဖေဖေရဲ့ အားပေးမှု၊ ချစ်ရတဲ့ သားနဲ့ သမီးလေးကလည်း မေမေ့ကို ချီးမွမ်း သီချင်းတွေ ဆိုပြ တော့ မေမေ့စိတ်ကို သက်သာစေခဲ့တယ်။ မေမေ့လို စိတ်ဓါတ်ကျမှု၊ တွေ့ကြုံ လာခဲ့ရင် ဘုရားပေးတဲ့ ခိုင်မြဲတဲ့ ဂတိတော်ပေါင်း (၇၄၈၇)ခု ရှိတာမို့ မိမိ အသက် တာနဲ့ ထိတွေ့တဲ့ ဂတိတော် တွေကို ယုံကြည်စွာနဲ့ စွဲကိုင် အသက်ရှင်ရင် မှန်ကန်တဲ့ ထွက်ပေါက်ကို ရောက်မှာသေချာပါပဲ။ သားနဲ့ သမီးရေ မေမေ့ အသက်တာကို ဝမ်း မြောက်စေခဲ့တဲ့ ဘုရားရှင် နှုတ်ထွက် ဂတိတော် အချို့ကို မေမေ့ ပြောပြမယ်နော်။ မေမေ့နဲ့ ဖေဖေက လမင်းနဲ့ ကြယ်လေးတို့ လိမ္မာလို့ရှိရင် ဂတိ ပေးထားတဲ့အတိုင်း လိုချင်တာကို ဝယ်ပေးခဲ့တယ်နော်။ Every promise of God is made for me (Martin Luther)

၁။ မေမေ့ ချစ်လမင်းနဲ့ ကြယ်လေးရေ၊ ဆုတောင်းခြင်းကို အဖြေပေးမယ်လို့ ဘုရား ဂတိတော် ရှိပါတယ်။ အိပ်ရာထ၊ အိပ်ရာပင်၊ ထမင်းစား၊ ကျောင်း မသွားခင်၊ စာမေးပွဲ မဖြေခင် ဆုတောင်းတတ်ဖို့ မေမေ့ သင်ပြပေးတာ သိတယ်နော်။ ဒါတောင် နတ်ရံ TV က လာတဲ့ ကာတွန်း အစီအစဉ်လာရင် ဆုတောင်းဖို့ သခင်ယေရှုကို GOOD MORNING လုပ်ဖို့ မေ့နေတတ်တဲ့ သားနဲ့ သမီးကို သတိပေးချင်တယ်။ သမီး လမင်း (၃)နှစ် အရွယ်က မေမေ့တို့ ဖေဖေရဲ့ စင်္ကာပူမှာ လိုက်နေတုန်းက သမီးရဲ့ ကလေးပီပီ ရိုးရိုးသားသား တောင်းခဲ့တဲ့ ဆုတောင်းချက်ကို ဘုရားသခင် ပေးခဲ့တာ မှတ်မိလား။ (မသိ ရေးရ) တောင်းကြလော့၊ တောင်းလျှင်ရမည်။ ဆိုတဲ့ သခင်ယေရှု သင်ပေးတဲ့ ဘုရား ဂတိတော်ကျမ်းချက်ကို သင်ပေးတဲ့အခါ မေမေ့ တကယ် တောင်းရင် ရလားလို့ လမင်းလေး မေးခဲ့တယ်။ မေမေ့ကလဲ ယုံကြည်ရင် ရမယ်လို့ ဖြေခဲ့တယ်နော်။ သမီးလေးလည်း ကျောင်းသွားရင်းနဲ့ တခြားကလေးတွေ စကိတ် စီးတာ တွေ တော့ မေမေ့ ဝယ်ပေးနေလို့ ပူဆာတယ်လေ။ မေမေ့က သမီးလေး သခင် ယေရှု ဆီ တောင်းလို့ ပြောတော့၊ သမီးက BUS ကားပေါ်မှာ သမီးကြိုက်တဲ့ ပန်းရောင် စကိတ် ရဖို့ ဆုတောင်းတာ မေမေ့ မှတ်မိနေတယ်။ အဲဒီနေ့ မေမေ့ သမီးကို ကျောင်း ပြန်ကြိုချိန်မှာ အိမ်အောက်က ပစ္စည်းပစ်တဲ့နေရာမှာ ပန်းရောင် စကိတ်လေး တစ်ခုကို တွေ့ခဲ့တယ်။ မေမေ့က သွားကြည့်ပြီး ပိုင်ရှင်က မလိုတော့လို့ ပစ် သွားတာ ဖြစ်ပေမဲ့ ဘုရားသခင် သမီးလေးကို တကယ်ပေးတဲ့ ပစ္စည်းဆိုရင် ကျောင်းကြို ပြန်လာတဲ့အထိ ရှိပေးပါလို့ ဆုတောင်းပြီး သမီးကို ကျောင်း သွားကြို တယ်။ ပြန်လာတော့ ပန်းရောင်စကိတ်က ဒီအတိုင်း ရှိနေတာ တွေ့ရတယ်။ သမီးက ပန်းရောင်စကိတ် သမီးကို သခင်ယေရှု ပေးတယ်ဆိုပြီး ကောက်ယူဆေးကြော သန့်စင် လိုက်တဲ့အခါ စကိတ်က အသစ်အတိုင်းဖြစ်သွားတယ်လေ။ နောက်တစ်ခု သတိရစရာ ရှိသေးတယ် သမီးရေ၊ သမီးလေးရဲ့ စာကြည့် စာပွဲလေး ရခဲ့တာလည်း ဒီအတိုင်းပဲ။ မေမေ့က ကျောင်းတက်နေတဲ့ သမီးလေးကို စားကြည့်စားပွဲလေးရှိရင် ကောင်းမှာပဲဆိုပြီး ရိုးရိုးလေး ဆုတောင်းမိတယ်။ (စင်္ကာပူမှာ ခဏတာ နေတာမို့ ဘာ ပစ္စည်းမှ မဝယ်ချင်ခဲ့ဘူးလေ၊ ပြန်ရင် အားလုံး ထားခဲ့ရမှာမို့) မေမေ့နဲ့ သမီး ဈေး သွားရင်း တိုက်အောက်မှာ ကလေး စာကြည့်စာပွဲ လိမ္မော်ရောင်လေး တွေ့တယ်။ ဆေးကြော သန့်စင်လိုက်တော့ အသစ်အတိုင်းဖြစ်နေပြန်ရော။ ထိုင်ခုံ မပါတော့ သမီးက ထိုင်ခုံရဖို့ ဆုတောင်းတယ်။ မှတ်မိလား။ မကြာဘူး နောက်တပတ်လောက်မှာ မေမေ့တို့ သားအမိတွေ လမ်းလျှောက်သွားရင်း အခြား တိုက်အောက် ပစ္စည်းပစ်တဲ့ နေရာမှာ လိမ္မော်ရောင် ထိုင်ခုံလေး တွေ့ရတော့ သမီးက မေမေ့ သမီးစားပွဲရဲ့ ထိုင်ခုံလေးကို သခင်ယေရှု ပေးပြန်ပြီ ဆိုပြီး ဝမ်းသာအားရ ဖြစ်ပုံကို မေမေ့ မှတ်မိ တယ်။ သမီးလေးကို သင်ပေးလိုက်တဲ့ (မ-၇-၇) တောင်းကြလော့ တောင်းလျှင် ရလိမ့် မည်။ ဆိုတဲ့ ဘုရားဂတိတော်က ယုံကြည်စွာ၊ နိမ့်ချစွာ တောင်းဆိုရင် ရတယ်။ ဒါကြောင့် ဘုရားနဲ့ စကားပြောတာက ဆုတောင်းတာမို့ အမြဲ သမီး လမင်းနဲ့ သားကြယ်လေး မှတ်ထားနော်။ ကလေးတို့ အတွက် လိုအပ်တာရှိရင် သခင် ယေရှုဆီ တောင်းပါ။ မယုံဘဲ တောင်းရင်တော့ အပို အလုပ်ပဲနော်။ သခင်ယေရှုက တောင်းရင် ရမယ်လို့ အာမခံ ထားတာမို့ သမီးနဲ့ သား ဘာလိုချင်လဲ (ဥာဏ်ပညာလား၊ ခွန်အား လား၊ အစားအစာလား၊ လမ်းပြမှု လား၊ ခွင့်လွှတ်မှုလား၊ ကျန်းမာခြင်းလား၊ အကူ အညီလား၊ အံ့ဖွယ်နိမိတ်လား၊ ရာထူးလား၊ အလုပ်လား၊ အလုပ်သမားလား၊ ငွေကြေး လား) ဘာလိုအပ်လဲဆိုတာ သခင်ယေရှု သိတာမို့ ဆုတောင်းဖို့ မငြင်းပါနဲ့။ ဆုတောင်းဖို့ မေမေ့ပါနဲ့ကွယ်။ ဘုရားသခင် သမီးနဲ့ သား ဆုတောင်းသံကို အဖြေပေးဖို့ စောင့်နေတယ်နော်။

၂။ မေမေ့ချစ်တဲ့ သမီး လမင်းနဲ့ သားကြယ်လေးရေ ဘုရားသခင်က စုံစမ်းခြင်းမှ လွတ် မြောက်ဖို့လဲ ဂတိတော်ရှိတယ်။ စုံစမ်းခြင်းဆိုတာ ကလေး၊ လူငယ်၊ လူကြီး၊ အပျို၊ အအို၊ ဝိညာဉ်ရေး ဦးဆောင်တဲ့ ဓမ္မဆရာ ဘုန်းကြီး၊ လူ အရွယ်အစား မရွေး၊ နေရာ၊ အချိန် မရွေး ခုကွပေးတတ်တယ်။ တို့တွေ ယုံကြည်တဲ့ သခင်ယေရှု ကို တောင် အလွတ်မပေးဘူး။ ဒါပေမဲ့ မကြောက်နဲ့ (၁ကော၁ပး၁၃)မှာ စုံစမ်းခြင်းမှ ထွက်မြောက်ရာ လမ်းကို ဘုရားသခင် ပြင်ဆင်ပေးပါတယ်။ စုံစမ်းခြင်းထဲက ရုန်းမ ထွက်နိုင်ရင်တော့ ထွက်ပြေးပါ ကလေးတို့ရေ။ စုံစမ်းခြင်းဟာ မိမိနှစ်သက်၊ မြတ်နိုးရာ၊ ကြိုက်နှစ်သက်ရာနဲ့ စုံစမ်းသွေးဆောင်တာမို့ ရုန်းထွက်ရ ခက်တယ်။ တချို့ကြတော့ မိမိ မာနကို ထွေးပိုက်ရင်း အပြစ်ကြီးကြီး လုပ်နေတယ်လို့ မထင်ဘဲ စုံစမ်း သွေး ဆောင်မှုထဲ နစ်မြုပ်သွားကြတယ်။ အဲဒီလိုအချိန်ဆို (၁ကော၁ပး၁၃) ကိုသာ အလွတ် ကျက်မှတ်ထားပါ။ သတိရပါ။ သွေးဆောင်ခြင်းကို ခံရတဲ့ ယောသပ် ထွက်ပြေးသလို



ချစ်သောဖေဖေကျီးဘုရားသခင်ကောင်းကြီးပေးပါစေ

သခင်ကေား ဝိညာဉ်ရေး ဂုဏ်စောင့်၊ အမှတ်စဉ် ၁၅၄ ဇွန်လ ၂၀၁၄ ခုနှစ်၊ ခိုင်တကာမှ မြန်မာစာရိယာန် အသင်းတော်နှင့် မိတ်သဟာယများ အတွင်း အခမဲ့ ဖြန့်ချိရန် ကန့်သတ် ထုတ်ဝေသည်။



ထွက်ပြေးပါ ကလေးတို့ရေ။ ထွက်ပြေးလို့ လွတ်မြောက်သွားရင် ဘုရားသခင် တဖန် ကောင်းကြီး ပြန်ပေးအုံးမှာနော်။



၃။ ချစ်ရတဲ့ သမီးနဲ့သားရေ။ တို့တွေ ယုံတဲ့ဘုရားသခင် ကြောက်ခြင်းမှ လွတ်မြောက် ဖို့ ကတိ ထပ်ပေးထားသေးတယ်။ ကြောက်စရာကောင်းတဲ့ ကာတွန်းကားတွေ ကြည့်ပြီး သမီး လမင်းနဲ့ သားကြယ်လေး ဟိုမသွားရဲ ဒီမသွားရဲ ဖြစ်နေတယ် မဟုတ် လား။ ကြောက်တတ်တာဟာ ပျော်ရွှင်ခြင်းကို ပျောက်ဆုံးစေတာမို့ ကြောက်ရွံ့ တဲ့ စိတ်က လွတ်မြောက်ဖို့(ဟောရှာယဌာဝ-၂) မဖိုးရိမ်နင့်။ သင့်ကိုငါရွေးနှုတ်ပြီ၊ ငါ့နာမ ဖြင့် မှည့်ပြီ၊ သင့်ကို ငါဆိုင်၏။ သင်သည် ရေကို လျှောက်သွားရသောအခါ သင်နှင့် အတူ ပါရိ၏။ မီးကို ချဉ်းနင်းသောအခါလည်း မလောင်ရ။ မီးလျှံလည်း မညီရ။ ဒီ ကျမ်းပိုဒ်ကို လမင်းနဲ့ ကြယ်လေး အလွတ်ရအောင် ကျက်ထားနော်။ ဒါမှ မီးလို ပူ လောင်စေတဲ့ အခြေအနေ၊ ရေလို နှစ်မြုပ်စေမဲ့ ကြောက်စရာကောင်းတဲ့ ဘဝ အခြေ အနေတွေ ကြုံ လာရင် ဒီ ဘုရား ကတိတော် ကျမ်းပိုဒ်ကို အောက်မေ့ပါ။ ကတိ တော်က ကြောက်ရွံ့ ခြင်းကို လွတ်မြောက်စေပါတယ်။ (၂တိဝေး၇) ဘုရားသခင်သည် ကြောက်တတ်တဲ့ စိတ် သဘောကို ငါတို့အားပေးတော်မူသည် မဟုတ်။ တန်ခိုးပါသော စိတ်၊ ချစ်တတ် သော စိတ်။ ရှင်းလင်းသော စိတ်သဘောကို ပေးတော်မူ၏။

၄။ ချစ်ရတဲ့ သမီးလမင်းနဲ့ ကြယ်လေးရေ လုံလောက်တဲ့ ဆုကျေးဇူးအတွက် ဘုရား သခင် ဂတိတော် ရှိတယ်။ ပြီးခဲ့တဲ့ နွေဥတု ကျမ်းစာသင်တန်းမှာ ကြယ်လေးက သူ့ အတန်းမှာ ဆုရပြီး သမီး လမင်းက ဆု မရတော့ မျက်နှာ မကောင်းဘူး။ မေမေ ရိပ်မိ တယ်။ သမီးလေးက မြန်မာစာ ရေးသားတာ သူများထက် အားနည်းတာ မေမေ သိ တယ်။ ဒါကြောင့် မေမေ သမီးလေးကို အားပေးချင်တယ်။ (၂ကောဝ ၂:၉)မှာ ငါ့ တန်ခိုး သည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟု ဂတိတော် ပေးထားတာ ကြောင့် မေမေချစ်တဲ့ သမီးလေးရဲ့ အားနည်းမှု အဖြစ်မှ ဝမ်းမြောက်သော ဆုကျေးဇူး ကို ဘုရားသခင် ပေးမှာဖြစ်တယ်။ ဒီကျမ်းပိုဒ်ကို ရေးတဲ့ ရှင်ပေါလုက သူ့ အားနည်း ခြင်းကို လက်ခံသည်။ အားနည်းခြင်းကို နှစ်သိမ့်ပေးသည်။ ရှင်ပေါလုက သူ့ရဲ့ အားနည်းခြင်းကို ခရစ်တော်ရဲ့တန်ခိုးတော်က ပြုပြင်ပေးရင် သူ့မှာ လုံလောက်ရုံမက ပိုလျှံတဲ့ ဆုကျေးဇူးကို ရခဲ့တယ်ဆိုတာ ဝန်ခံတယ်။ သမီး လမင်းလည်း ခရစ်တော်ရဲ့ တန်ခိုးကို တောင်းခံရင် လုံလောက်ရုံမက ပိုလျှံတဲ့ ဆုကျေးဇူးရရှိမှာ သေချာပါတယ်။

၅။ သမီးနဲ့ သားရေ ဘုရားသခင်က အဆိုးမှ အကောင်းသို့ ပြောင်းလဲ လာရန် ကတိ တော် ရှိပါတယ်။ Bad turning into God (ရောမမေး ၂၈) ဘုရားသခင်ကို ချစ်သော သူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသော သူတို့၏ အကျိုးကို ခပ်သိမ်းသော အရာတို့သည် တညီတညွတ်တည်း ပြုစုကြ၏။ ဘုရားသခင်သည် မေမေ တို့ရဲ့ ခံနိုင်ရည်ကို စမ်းသပ်ဖို့ ဆိုးဝါးသော အခြေအနေများ။ စိုးရိမ်စရာ၊ ပူပင်စရာ၊ စိတ်မချမ်းမြေ့စရာတွေ ဖန်တီးပြီး ပို့ပေးလေ့ရှိတယ်။ မျှော်လင့်ချက် ကင်းမဲ့ လောက်အောင် အခြေနေတွေ (ဥပမာ - ကုလို့ မရတဲ့ ရောဂါ ရရှိလာခြင်း၊ စိတ်ကျ ရောဂါ၊ ဆုံးရှုံးမှုနဲ့ကြုံတွေ့ရခြင်း၊ ချစ်သူ၏ သစ္စာဖောက်ခံလိုက်ရခြင်း၊ စီးပွား ပျက်သွား ရခြင်း) ကဲ့သို့ခက်ခဲသော အခြေအနေကို တစ်ချိန်ထဲမှာ တွန်းပို့ခံရတဲ့အခါ (၁၇)နှစ် သား ယောသပ်အသက်တာကို သတိရလိုက်ပါ။ ကျွန်ဘဝ၊ ထောင်သားဘဝ မှ ဝန်ကြီးချုပ် ဖြစ်လာခဲ့တယ်။ သားနဲ့ သမီးရေ၊ ဘုရားသခင်က ညည်းတွားခြင်းမှ ပျော်ရွှင် ခြင်းကို ပြောင်းပေးနိုင်သူ ဖြစ်ပါတယ်။ (ကမ္ဘာ ၅၀: ၂၀) သင်တို့သည် ကျွန်ုပ် ကို ညည်းဆဲမည် ကြံသော်လည်း ဘုရားသခင်သည် ယနေ့ဖြစ်သည့်အတိုင်း လူများ အသက် ချမ်းသာစေခြင်းငှာ ကျေးဇူးပြုမည် ကြံတော်မူ၏။ ယောသပ် ဆိုနိုင်သလို၊ ဒီ ဆိုးဝါးတဲ့ အခက်အခဲက မေမေတို့ကို ကျရှုံးတာ မဟုတ်ဘူး။ မေမေတို့ ရှေ့ကို တက်ဘို့ အတွေ့အကြုံ ရရှိလိုက်တယ်လို့ခံယူရင် အဆိုးမှ အကောင်းသို့ ပြောင်းလဲ ပေးတဲ့ ဘုရားဂတိတော်ကို ယုံကြည်ကြစို့နော်။ များစွာသော ဘုရားသခင်၏ ကတိ တော်မြတ်ကို ယုံကြည်စွာ ထုတ်ယူသုံးစွဲရန် နေ့စဉ် သမ္မာကျမ်းစာကို ဖတ်ရှုစဉ်းစား ဆင်ခြင် နှလုံးသွင်း ကျက်မှတ်မှ လိုအပ်လျှင် ချက်လက်မှတ် လို ထုတ်ယူ သုံးစွဲ နိုင်မယ် ကလေးတို့ရေ။ ။ လမင်းနဲ့ ကြယ်လေးရဲ့ မေမေ



ဖြစ်သွားသည်။ အရာရှိ သားကို စစ်ဆေးစရာမလိုဟု ဖခင်တပည့်က ဆိုပါသည်။ ထောက်လှမ်းရေး တပ်မှ ပုဂ္ဂိုလ်က ခင်ဗျားဘယ်သူလဲဟုမေးရာ ဖခင်တပည့်က စ.စ.စ ဌာနမှ သုံးပွင့် အရာရှိဖြစ်ကြောင်း မိမိဌာနလူကြီး သားကို စစ်ဆေးရန် မလိုဟု ပြောနေ ချိန်တွင် ကျွန်တော်က ရှာဖွေရေး အခန်းသို့ ပင်ကာ စစ်ဆေးမှု ခံယူလိုက်ပါသည်။ လူတို့သည် မိမိတို့ ဂုဏ်ရာထူးအပေါ် အာဏာပြုလိုကြသည်။ ကျွန်ုပ်တို့ အရှင် ခရစ် တော်မူကား ကောင်းကင်ဘုန်းစည်းစိမ် အခွင့်တန်ခိုးများရှိလျက်ပင် လောက၌ နိမ့်ချ ခြင်း ပုံသက်သေကို ပြခဲ့ပါသည် (ဖိ.၂:၆-၈)။ ရှောလမုန်သီချင်း၌ ခရစ်တော်ကို ကွင်းပြင်၌ ပေါက်သော နှင်းပွင့်နှင့် ခိုင်းနှိုင်းဖော်ပြထားသည်။ နှင်းပန်းပွင့်သည် ဖြူ ဆွတ် လှပ၍ ခေါင်းလောင်းပုံသဏ္ဍာန်ရှိ၏။ ဤနှင်းပန်းပွင့်များသည် စိမ်းလန်းသော အရွက်များ အကြား စိတ်နှင်းနေကြသည်ကို လှပစွာ တွေ့ရသည်။ သူ၏ ဖြူဖွေး လှပ ခြင်းက ဖြူစင်သော အသက်တာကို ဖော်ကျူးလျက် ရှိသည်။ ခရစ်တော်သည် လောက ၌ အပြစ်ကင်းသော အသက်တာဖြင့် အသက်ရှင်ခဲ့၏။ မည်သူတမျှ သူ့အား အပြစ် ရှိကြောင်း မထောက်ပြနိုင်ခဲ့ပါ။ ရက်ပေါင်း(၄၀) အစာရှောင်ပြီး မာရ်နတ် သွေးဆောင် ခံရခြင်းနှင့် စပ်လျဉ်း၌ ကျမ်းစာ လေ့လာသူများ အမျိုးမျိုး စဉ်းစားခဲ့ကြသည်။ လူ့ဇာတိ ခံယူသော ယေရှုသည် အပြစ်လုပ်နိုင် ပါသလော။ အချို့က လူ့ဇာတိရှိသဖြင့် အပြစ် လုပ်လိုက လုပ်နိုင်သည်။ သို့သော် သူသည် အပြစ်လုပ်ရန် မရွေးချယ် ခဲ့ပါဟု ပြောကြ သည်။ အချို့ကမူ ယေရှုသည် ဘုရားသားတော်ဖြစ်၍ အပြစ်ကို မလုပ်နိုင်ဟု ဆိုကြ သည်။ မည်သို့ပင် ဆိုစေကာမူ ယေရှုနှင့် ကျွန်ုပ်တို့၌ တူညီချက်၊ ကွာခြားချက်များ ရှိနေပါသည်။ တူညီသည့် အချက်တစ်ခုမှာ ကိုယ်တော်သည် လူ့ဇာတိအသွေး အသားရှိသဖြင့် ဆာလောင်ခြင်း အမှန်ပင်ရှိပါသည်။ ယေရှုသည် ကိုယ်ကာယ အလို သို့ မလိုက်ခဲ့ဘဲ နှုတ်ကပတ်တော်အတိုင်း နာခံလိုက်လျှောက်ခဲ့၏။ ကျွန်ုပ်တို့နှင့်မတူ ခြားနားချက်မှာ ယေရှုသည် မွေးစကတည်းက ကျွန်ုပ်တို့ကဲ့သို့ အပြစ်ဗီဇ မရှိပါ။ ကမ္ဘာ ပေါ်တွင် ယေရှုတစ်ပါးတည်းသာ အပြစ်နှင့် ကင်းစင်သူဖြစ်သည်။ ယေရှု၏ ငယ်စဉ် ကလေး ဘဝ၌ ဝိမာန်တော်၌ ကျမ်းပြုဆရာများနှင့် လေ့လာခြင်းသည် ကောင်းသော ပုံသက်သေ ဖြစ်သည်။ ယနေ့ ကျွန်ုပ်တို့၏ သားသမီးငယ်များကို အဘယ်အရာမှာ မွေ့လျော်ရန် သင်ပေးသင့်ပါသလဲ။ ငယ်စဉ်ကပင် ဘုရားကို သိရန် ဘုရားကို ကြောက်ရွံ့ ရန် သင်ပေးရပါမည်။ Video game များနှင့်သာ အချိန်ဖြုန်း မခိုင်းသင့်ပါ။ ယေရှုသည် ကျွန်ုပ်တို့အား နိမ့်ချခြင်း ပုံသက်သေကို ပြသခဲ့ခြင်းသည်လည်း လွန်စွာမှ အတုယူ သင့်ပါသည်။ ကောင်းကင်ဘုန်းစည်းစိမ် ဘုန်းတန်ခိုးနှင့် ပြည့်စုံသော ကိုယ်တော် သည် နိမ့်ချစွာဖြင့် မွေးဖွားခဲ့ခြင်း၊ မထင်မရှား အမှုတော်ဆောင်လိုခြင်း၊ တပည့်တော်များ၏ ခြေကို ဆေးပေးခြင်း၊ ယုတ်ညံ့စွာဖြင့် အရှက်ရလျက် လက်ဝါး ကပ်တိုင် ပေါ်၌ အသေခံခြင်းတို့ကို ကြည့်ပါက ကျွန်ုပ်တို့သည် မိမိဂုဏ်ထူး၊ ရာထူး၊ ဥစ္စာနေတို့ အပေါ် မပါကြားဘဲ နိမ့်ချကာ သူတပါးအကျိုးကို ကြည့်လျက် အစေခံ မရမည် ဖြစ်ကြောင်း သိမှတ်ရပေမည်။ အိုအဖ ကိုယ်တော်သည် ကွင်းပြင်၌ ပေါက်သော နှင်းပွင့် ကဲ့သို့ ဖြူစင်လှပခြင်း၊ နိမ့်ချခြင်းရှိကြောင်း နားလည်မိပါသည်။ ကိုယ်တော်၏ ခြေရာတော်အတိုင်း လိုက်လျှောက်နိုင်ရန် ခွန်အားပေး မစတော်မူပါ။ (အာမင်) ။



ဘဏ္ဍာနှင့်ပါဝါ - ၆ (ကိုပြာ)



ကိုပြာ အသက်ကတော့ ၅၀နှစ် ဝန်းကျင်ပေါ့။ သားသမီး ၃ယောက်နဲ့ ဇနီး သည်ကို လုပ်ကျွေးနေတဲ့ စင်ကာပူရောက် မြန်မာပြည်က ဒီပလိုမာ အောင်လက်မှတ်ရ အင်ဂျင်နီယာ တစ်ယောက်ပါ။ စင်ကာပူမှာ အက်စ်ပတ်စ် နဲ့ အလုပ်လုပ်နေပါတယ်။ နေတာကတော့ Boonlay ရထား ဘူတာရုံနားက အိန္ဒိယနိုင်ငံသား (စင်ကာပူ ပီအာ) မိသားစု အိမ်မှာ အခန်းငှားပြီး နေပါတယ်။ စင်ကာပူနိုင်ငံမှာ အိမ်ဝယ်ပြီးနေတဲ့ အိန္ဒိ ယ နိုင်ငံသား (စင်ကာပူပီအာ) ကို စင်ကာပူရဲ့ အိမ်ခြံမြေအကြောင်း မေးကြည့်တော့ သူက ဒီလိုပြန်ဖြေပါတယ်။ သူဝယ်တဲ့ အိမ်က စင်ကာပူဒေါ်လာ ၃သိန်းခွဲ ပေးရ ကြောင်း သူ့အသက် ၃၀နှစ် မှာ အရစ်ကျန် စ ဝယ်ပြီး တစ်လကို ဒေါ်လာ ၁၂၀၀ ဆပ် သွားရင် သူ့ အသက်၆၀နှစ် လောက်မှာ အိမ်ဖိုးကျေမှာ ဖြစ်ကြောင်း၊ အခုလဲ သူ့ မိသားစုဖြစ်တဲ့ ဇနီး နဲ့ သမီးနှစ်ယောက်ရဲ့ စားစရိတ် ကျောင်းစရိတ် အသေးသုံး စရိတ်နဲ့ အိမ်လခ ပေးဖို့ သူ့လခ တစ်ခုထဲနဲ့ မလောက်လို့ ကိုပြာတို့လို လူတွေကို အိမ်ခန်း ငှားထားပြီး အပိုဝင်ငွေရှာရတဲ့ အကြောင်းပြောပြပါတယ်။ အိန္ဒိယနိုင်ငံသား (စင်ကာပူ ပီအာ) အိမ်ရှင်မှာ အပျိုအရွယ် သမီးနှစ်ယောက်နဲ့ ဇနီးငယ်ငယ်လေး ရှိပါတယ်။ အိမ်လခ ပေးဖို့ ငွေမလောက်တဲ့ အတွက် ကိုပြာတို့လို တစ်မိန်း ယောက်ျား သုံးယောက်ကို အိမ်ထဲခေါ်ထည့်ပြီး အခန်းငှားထားရတဲ့အတွက် သမီးပျိုလေးတွေနဲ့ ဇနီး ငယ်ငယ်တို့ နေထိုင်ရတာ မလွတ်လပ်ပေမဲ့ ရွေးစရာ အခြားနည်း မရှိတာမို့ အိမ်

ကွင်းပြင်၌ပေါက်သော နှင်းပွင့် (The Lily of Valleys) ဆရာစောစံအောင် ကျွန်မသည် . . . ကွင်းပြင်၌ ပေါက်သော နှင်းပွင့် မျှသာ ဖြစ်ပါ၏။ (ရှောလမုန်၊ ၂: ၁) ထားဝယ်မှ ရန်ကုန်သို့ပြန်ရန် လေဆိပ်သို့ ရောက်ရှိပြီး ထုံးစံအရ ရှာဖွေရေး အခန်း တွင် ကိုယ်ခန္ဓာ၌ ပုဂံထား သောလက်နက် ပါမပါ စစ်ဆေးသည့် ဂိတ်သို့ ကျွန်တော် ရောက်ရှိသွားပါသည်။ ထိုစဉ် ကျွန်တော်အား စစ်ဆေးခြင်းနှင့် ပတ်သက်၍ ကျွန်တော် ဖခင်၏တပည့်နှင့် ထောက်လှမ်းရေးပုဂ္ဂိုလ်တို့ အနည်းငယ် စကားအခြေ အတင်

The LORD'S Word 3-154

ကြွေး ကျေချင်တဲ့ ဆန္ဒနဲ့ မလုပ်ချင်ဘဲ လူအငှား မတင်ချင်ဘဲ အငှား တင်နေရကြောင်း ပြောပြပါတယ်။ အဲဒါကလဲ အိမ်ကြွေးကျေတဲ့အထိ နောက်နှစ်ပေါင်း ၂၅နှစ်လုံးလုံး ဒီလိုဘဲ လုပ်ရမှာ ဖြစ်ပါတယ်။ အိမ်ဖိုး မကျေခင်မှာ တစ်ခါတရံတွေနဲ့ ကိုယ့် သမီးအပျိုတွေ ဇနီးတွေ တစ်အိမ်တည်းနေရသလို အိမ်ဖိုးကျေသွားတဲ့ အခါမှာ ကိုယ်လဲ ပင်စင်စား အဖိုးကြီး အရွယ် အသက်၆၀ ရောက်နေပြီ လုံးဝ မနိပ်ပါ။ ကိုပြာကတော့ ငတ်ချင် ငတ်ပါလေစေ။ အသက် ၆၀ အထိ နှစ်ပေါင်း ၃၀ နီးပါး အိမ်ကြွေး တင်နေရတဲ့ စင်ကာပူ နိုင်ငံက စင်ကာပူ နိုင်ငံသားတွေနဲ့ စင်ကာပူပီအာ ဘဝကို မမက်မော နိုင်တော့ပါ။ ဟူး - စင်ကာပူမှာ အိမ်ဝယ်ရတာ မလွယ်ပါ လားနော်။

သို့ပါသော်လည်းဘဲ ကိုပြာ က နယ်ကနေ ရန်ကုန်မြို့ပေါ်ကို လာရောက်နေထိုင်တဲ့ ဖခင် တစ်ယောက်ပါ။ ရန်ကုန်က ယောက္ခမ အိမ်မှာ မိသားစု စုပေါင်း ကပ်နေကြရင်း ရန်ကုန်မြို့တော်ကြီးမှာ အိုးပိုင် အိမ်ပိုင် ခြံပိုင် ယာပိုင်ဖြစ်ဖို့ ကြိုးစားနေတဲ့ ဖခင်တစ်ယောက်ပါ။ ရန်ကုန် မြို့စွန့်က မြို့သစ် တစ်ခုမှာ ၂၅ သိန်းတန် ခြံလေး တစ်ခြံ ဝယ်ထားပါတယ်။ နောက်တစ်နှစ်လောက်ကြာတော့ ယောက္ခမ နေတဲ့ အိမ်နားမှာ ကန်ထရိုက်တိုက် တစ်လုံး ဆောက်တယ်။ အပေါ်ဆုံးထပ်ကို သိန်း ၂၅၀ နဲ့ အရစ်ကျ ရောင်းမယ်တဲ့။ ယောက္ခမ ရပ်ကွက်မှာ ကိုပြာတို့ မိသားစုက အခြေကျ နေသွားကျ ပြီးသား ဖြစ်သလို ယုံကြည်သူ အများစုနေထိုင်တဲ့ ရပ်ကွက် ဖြစ်တာမို့ ကိုပြာတို့ အရမ်း ဝယ်ချင်နေပါတယ်။ ဒါပေမဲ့ ငွေက သိန်း ၂၅၀ တောင်ဆိုတော့ လုံးဝ လှမ်းလို့ မမီဘူးပေါ့။ ရှိရမဲ့စု ဝယ်ထားပြီးသား မြို့စွန့်က ၂၅ သိန်းတန်ခြံလေးကို ပြန်ရောင်းရင်ကောင်းမလားလို့ စဉ်းစားနေတဲ့မှာ လူတစ်ယောက်က ၆၅ သိန်းပေးပြီး လာတောင်းဝယ်တယ်။ ကိုပြာတို့ လင်မယား နှစ်ယောက် တိုင်ပင်ပြီး ရောင်းလိုက်ကြတယ်။ ကန်ထရိုက်တိုက်က ပထမ အရစ် ၈၈ သိန်းကို မလဆန်းမှာ ပေးရမှာ ဆိုတော့ ကိုပြာတို့ လင်မယား ခြံရောင်းရတဲ့ ငွေရယ် အရင်တုန်းက ဘဏ်မှာ အပ်ထားတဲ့ ငွေ ၈သိန်းနဲ့ စုစုပေါင်း ၇၃ သိန်း သွားထုတ်ပါတယ်။ ဘဏ်ရောက်တော့ စာရေးမက ဘဏ်ထဲမှာ ၇၃ သိန်း မကဘူး။ ၇၆ သိန်း ရှိတယ်တဲ့။ ကိုပြာ မိန်းမ မျက်လုံး ပြူးသွားတယ်။ ကျမ အပ်ထားတာ ၇၃ သိန်းထဲပါ။ နောက်ထပ် သုံးသိန်းက ဘယ်လို က ဘယ်လို --- ။ စဉ်းစားရင်း ခေါင်းခြောက်နေပေမဲ့ သူတို့ လိုအပ်နေချိန်မှာ ဘုရား သခင် ပြင်ဆင် ပေးတာမို့ ကျေးဇူးတော်ချီးမွမ်းပြီး ရှိသမျှ ငွေ အကုန်ထုတ်ပြီး စရံငွေ ပေးဖို့ ပြန်လာခဲ့တယ်။ ကိုပြာ မိန်းမလဲ ငွေထုတ်ပိုက်ပြီး ကန်ထရိုက်တိုက် သူဌေးဆီမှာ လက်မှတ်သွားထိုးတယ်။ အဲဒီမှာ သိရတာက သူဌေး ခေါ်ထားတဲ့ သိန်း ၂၅၀ အစား ၂၂၀ သိန်းဘဲ ပေးရမယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဟိုး အရင် လ တုန်းက ကိုပြာ မိန်းမက ကန်ထရိုက်သူဌေးကို တိုက်ခန်း ဘယ်ဈေးနဲ့ ရောင်းမလဲလို့ မေးတော့ သူဌေးက ၂၂၀ သိန်းဘဲလို့ (မဝယ်နိုင်ဘူးထင်လို့ အထင်သေးပြီး) ပြောထားမိ လျက်သား ဖြစ်နေတယ်။ တကယ်သူ ရောင်းချင်တာက သိန်း ၂၅၀ တောင်တဲ့။ ဒါပေမဲ့ ကိုပြာ မိန်းမကို နှုတ်နဲ့ ဟိုး အရင်ကတည်းက ကတိ ပေးထားပြီးသားဖြစ်နေတာမို့ တခြားလူတွေကို သိန်း ၂၅၀ နဲ့ရောင်းပေမဲ့ ကိုပြာမိန်းမကိုတော့ သိန်း ၂၂၀ နဲ့ဘဲ ရောင်းပေးမယ်တဲ့။ ဟာလေလူယာ။ ကိုပြာ သိန်း ၃၀ တောင် ဈေးလျော့ ပြီးရခဲ့ပါတယ်။ အဲဒီ အပတ်တစ်မှာ စင်ကာပူ က အလုပ်မခံနေရာက ကိုပြာကို ခေါ်တွေ့ပြီး လစာငွေ တိုးမယ်လို့ပြောပါတယ်။ နောက် သုံးလေးလ လောက်ကျရင် မင်း လစာတိုးမယ်တဲ့။ ကိုပြာ သူ့နားကို သူ မယုံချင်ဘူး။ သူ သတင်းကြားထားတာက သူတို့ ကုမ္ပဏီရဲ့ Central workshop မှာလုပ်တဲ့ အလုပ်သမားတွေ လစာတိုးမယ်။ ဒါပေမဲ့ တခြား ဌာနက လူတွေ လစာ မတိုးဘူးတဲ့။ ကိုပြာက Central workshop က အလုပ်သမား မဟုတ်ဘူး။ ကိုပြာ လုပ်နေတဲ့ ဌာနက ကုမ္ပဏီမှာ ဝင်ငွေ အနည်းဆုံး၊ လူအနည်းဆုံး၊ အလုပ် အပါးဆုံး ဌာနနဲ့ သေးသေးလေးပါ။ မဖြစ်နိုင်ဘူးလို့ဘဲ တွေးထင်ထားမိတယ်။ ဧပြီလ ကုန်တော့ သူ့ လစာထဲမှာ ငွေတွေ ရသင့်တာထက် ပိုများနေတာကို သတိ ထားမိတယ်။ မကြာခင် အမိန့်စာ ထွက်လာတယ်။ ကိုပြာ လစာတိုးမယ်။ နောက် သုံးလေး လ စောင့်စရာ မလိုဘူး။ အခုချက်ခြင်း ဧပြီလမှာကို တိုးနေတာ ဖြစ်တယ်။ ကျေးဇူးတော် ချက်ခြင်း ချီးမွမ်းပြီး ၈၈သိန်းပြည့်ဖို့ လိုနေတဲ့ ငွေ ၁၂ သိန်း ကို ကိုပြာ ပို့နိုင်ခဲ့တယ်။ အဲဒီတော့ ပထမအရစ် ၈၈ သိန်းကိုတော့ လျော့လျော့ လျှူလျှူ ဘုရား ကျေးဇူးတော်ကြောင့် ရခဲ့လို့ အရမ်းဝမ်းသာနေခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ် ဒုတိယ အရစ်ဖြစ်တဲ့ ၆၆ သိန်းကို ဖွန်လ ကုန်မှာ ပေးရမယ်တဲ့။ ဒီတစ်ခါ ကိုပြာ မျက်လုံး ထပ်ပြူး သွားရပြန်ပါ တယ်။ ဘယ်မှာလဲ တစ်လ အတွင်း ထပ်ပေးရ အုံးမဲ့ ၆၆ သိန်း။ ထုံးစံအတိုင်း ဘုရားသခင် ဆီမှာ ဆုတောင်းရတာပေါ့။ အဲဒီအချိန်မှာ မမျှော်လင့်ဘဲ ကိုပြာ ဖုန်းထဲကို မက်ဆေ့စ် တစ်ခု ဝင်လာတယ်။ သင်္ဘောသား သူငယ်ချင်း တစ်ယောက် ပို့လိုက်တဲ့ မက်ဆေ့စ် စာ ဖြစ်ပါတယ်။ အဲဒီ သူငယ်ချင်းက လွန်ခဲ့တဲ့

နှစ်တုန်းက သင်္ဘောလိုက်ဖို့ စင်ကာပူကို ထွက်လာချိန်မှာ ငွေလိုနေလို့ ကိုပြာဆီမှာ လာချေးတယ်။ ကိုပြာက စင်ကာပူ ဒေါ်လာ ၁၂၀၀ ကို အတိုးမယူဘဲ ချေးလိုက်ပါ တယ်။ ပြီးတော့ ကိုပြာလဲ မေ့မေ့ပျောက်ပျောက်ပါဘဲ။ သူ တတ်နိုင်မှ ပြန်ဆပ် ဆိုပြီး မေ့ထားလိုက်ပါတယ်။ အခု ကိုပြာ ငွေ အရမ်း လိုအပ်နေချိန်မှာ အဲဒီ သူငယ်ချင်းက ကိုပြာ မတောင်းရဘဲ အကြွေး ပြန်ဆပ်ပါတယ်။ ဘယ်လောက်လဲ ဆိုတော့ ကိုပြာ သူ့ကို ချေးလိုက်တဲ့ ငွေရဲ့ နှစ်ဆ၊ ၂၄၀၀ ဒေါ်လာ ဖြစ်နေပါတယ်။ ကိုပြာက သူငယ်ချင်းကို ပိုက်ဆံ မှားပြီး ပိုပေးတဲ့အကြောင်း ပြောလိုက်တယ်။ သူငယ်ချင်းက ၁၂၀၀ မဟုတ်ဘူး ၂၄၀၀ တဲ့။ ကိုပြာက မဟုတ်ဘူး၊ မင်း ငါ့ဆီက ယူထားတာ ၁၂၀၀ ဘဲ ဆိုတော့ သူငယ်ချင်းက မဟုတ်ဘူး ငါ့ဆီက ယူ ထားတာ ၂၄၀၀ ပါတဲ့။ ရော် ခက်ချေပြီ။ ကိုပြာ စာအုပ်နဲ့ သေသေချာချာ မှတ်ထားလို့ မှတ်မိ နေပါတယ်။ ကြွေးရှင်ဖြစ်တဲ့ ကိုပြာက ၁၂၀၀ လို့ပြောနေချိန်မှာ ချေးငှားသူက ၂၄၀၀ ပါဆိုပြီး နှစ်ဆတောင် ပိုပြီး ပြန်ပေးနေပါတယ်။ နောက်ဆုံး ငြင်းမရတဲ့ အတူတူ ကိုပြာ သူငယ်ချင်းပြန်ဆပ်တဲ့ အကြွေးကို ပြန်ယူလိုက်ပါတယ်။

ဒါကြောင့် ကျွမ်းစာထဲမှာ ပြောထားတယ်။ သူများကို ချေးငှားတဲ့အခါ ပြန်ရ လိုချင် စိတ်နဲ့ မငှားပါနဲ့တဲ့။ ကိုပြာက သူငယ်ချင်း ပွဲစားခ ပေးဖို့ ငွေလိုနေချိန်မှာ အတိုး လုံးဝ မယူဘဲ စေတနာ သန့်သန့်နဲ့ ချေးလိုက်တာ အခု သူငယ်ချင်းက နှစ်ဆ တောင် အတင်းပြန်ပေးနေတယ်။ ကျေးဇူးတော် ချီးမွမ်းပြီးတော့ ငွေကို လက်ခံ လိုက် ပါတယ်။ အဲဒီလိုနဲ့ နောက်တစ်ပတ်အကြာမှာ ရွာမှာ မိဘတွေပိုင်တဲ့ လယ်မြေ ကို တစ်လ တစ်သိန်းခွဲနဲ့နဲ့ အငှားယူထားတဲ့ လယ်သမားက နောက်ထပ်တစ်နှစ် လယ်မြေကို ထပ်ငှားမလို့ တစ်နှစ်စာ ငွေ ၁၈ သိန်း လာပေးပါတယ်။ အခုလာမဲ့ မေလ အကုန်မှာ ကိုပြာ လစာတိုးထားလို့ ရမဲ့ လစာနဲ့ ခုနက ငွေတွေပေါင်းလိုက်ရင် ဒုတိယ အရစ်ဖြစ်တဲ့ ၆၆သိန်းကို ချေဖို့ ကွတ်တိ ဖြစ်နေပါတယ်။ ကိုပြာတို့ လင်မယား ကျေးဇူးတော် မချီးမွမ်းဘဲ မနေနိုင်ပါ။ နောက်ဆုံးအရစ်(သို့) တတိယ အရစ်ဖြစ်တဲ့ ငွေ နောက်ထပ် ၆၆ သိန်းကို ဂျူလိုင် လကုန်မှ ပေးရမှာမို့ ဂျူလိုင်လ အထိ မစောင့် နိုင်ဘဲ အခု ကတည်းက ကိုပြာတို့ လင်မယား သခင်စကားစာစောင်ကနေ လိုအပ်တဲ့ နေစရာ တိုက်ခန်းကို ရန်ကုန်မြို့စွန့်မှာ ပေးသနားတဲ့အတွက် ဘုရားသခင်ရဲ့ ကျေးဇူး တော်ကို ချီးမွမ်းလိုက်ပါတယ်။ မကြာခင် ပေးရတော့မဲ့ တတိယအရစ် အတွက် လိုငွေကို ဘုရားသခင်က ဘယ်လို ဘယ်ပုံ ကိုပြာတို့ မိသားစုကို ပြင်ဆင် ပေးအုံးမလဲ ဆိုတာ ကိုပြာ ရင်ခုန်ရင်း စောင့်မျှော်နေမိပါတယ်။ စင်ကာပူက ကိုပြာရဲ့ အိမ်ငှား ပိုင်ရှင် အိန္ဒိယနိုင်ငံသား (စင်ကာပူပီအာ) လို အိမ်ပိုင်ရဖို့ အနှစ် သုံးဆယ်အထိ ဒုက္ခခံ စောင့်စရာ မလိုဘဲ ၃လ တည်းနဲ့ အိမ်ပိုင်ရဖို့ ပြင်ဆင်ပေးတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းရင်း သက်သေခံလိုက်ပါတယ်။ ဘုရားသခင်သည် သူချစ်သော သားသမီးများ လိုအပ်သော ဘဏ္ဍာကို ပေးပိုင်သည့် ပါဝါ တန်ခိုး ရှိကြောင်း မြည်းစမ်း ၍ သက်သေ ထုကြပါဖို့။ ။ ကိုပြာ

သားသမီးတယူည့် မိဘတယူည့် (အတုံ့အကူညီ) ကာတွန်း - မင်းအောင်သက်လွင်



အခြေပြုကျမ်း - ထိုသားမြေးတို့သည် ရှေ့ဦးစွာ ဘုရားဝတ်ကို ရည်မှတ်လျက် မိမိအိမ်ကို ပြုစု၍ မိဘ ဘိုးဘွား၌ ကျေးဇူးဆပ်ခြင်းငှာ သင်ကြစေ။ ထိုအမှုသည် ဘုရားသခင် နှစ်သက် တော်မူ သော အမှုဖြစ်၏။ -- မိမိလူတို့ကို မပြုစု ထိုမျှမက မိမိ အိမ်သူ အိမ်သားတို့ကို မပြုစု သောသူ မည်သည်ကား ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်သောသူထက် သာ၍ ယုတ်မာ၏။ ဘဝိ ၅:၄၁။